

8
ႃႃႃ **ႃႃႃ** **ႃႃႃ** **ႃႃ** **ႃႃ**
ပိတ်၏ -နှင့်-ကျွန်ုပ်အပ်ပန်၏ ကျွန်ုပ်အပ်မဉ်၏ -အကခြင်းမူကား -လည်း
[H7768](#) [H2199](#) [H1571](#)

: **ႃႃႃ**
ကျွန်ုပ်-၏-ဆုတောင်းပတ်ထာနုခေငြ်း
[H8605](#)

ထိုမျှမကငါသည် ကခြ်းကခြ်းအပ်ဟစ်၍ ဆုတောင်းသော်လည်း ငခြ်းပယ်တတ်မူ၏။

9
ႃ : **ႃႃႃ** **ႃႃႃႃႃ** **ႃႃႃႃ** **ႃႃႃႃ** **ႃႃႃ**
- ကွေ့နွတ်စ၏ ကျွန်ုပ်-၏-လမ်းငယ်တို့ -ကျောက်ခဲတို့-၌ ကျွန်ုပ်-၏-လမ်းတို့ ခံခြ်း
[H1496](#) [H1870](#) [H1443](#)

ငါသွားရာလမ်းကို ကျောက်ထရံနွတ်ပိတ်၍၊ ကောက်သလမ်းဖခြ်း သွားစတော်မူ၏။

10
ႃႃႃႃႃႃ **ႃႃႃ** **ႃႃႃ** **ႃႃ** **ႃႃႃ** **ႃႃႃ** **ႃႃႃ**
-ပုန်းအုပ်ရာတို့-၌ ခခြ်း ခခြ်း ႃႃႃ-ကို သူသည် ခိုးခဲနုသူ ဝက်ဝံ
[H4565](#) [H1931](#) [H0693](#) [H1677](#)

ငါ့ကို ချောင်းမခြ်းသောဝက်ဝံကဲ့သို့၎င်း၊ မထင်ရှားသော အရပ်၌နုသော ခခြ်းသွေကဲ့သို့၎င်း ဖခြ်း တတ်မူ၏။

11
ႃႃႃ **ႃႃႃ** **ႃႃႃႃႃ** **ႃႃႃ** **ႃႃႃ**
လူဆိတ်ညံ ထား၏ -နှင့်-ဆွဲထုတ်၏ လွဲထွက်စ၏ ကျွန်ုပ်-၏-လမ်းတို့
[H8076](#) [H6582](#) [H5493](#) [H1870](#)

ငါ့ကိုလမ်းလွဲစပေးလျှင် အပိုင်းပိုင်းဖခြ်း၍ ဖျက်ဆီးတတ်မူ၏။

12
ႃ : **ႃႃႃ** **ႃႃႃႃႃ** **ႃႃႃႃႃ** **ႃႃႃႃ** **ႃႃႃ**
-မခြ်း-ကို -ပစ်မှတ်ကဲ့သို့ -နှင့်-ရပ်တည်စ၏ သူ-၏-လေး ကိုင်းကွေး၏
[H2671](#) [H4307](#) [H5324](#) [H7198](#) [H1869](#)

လေးတစ်ကိုတင်၍ ပစ်စရာစက်အရာ၌ ငါ့ကို ထားတတ်မူ၏။

13
ႃႃႃႃႃ **ႃႃ** **ႃႃႃႃႃ** **ႃႃႃ**
သူ-၏-မခြ်းတောင် သားတို့ -ကျွန်ုပ်-၏-ကျိက်ကားတို့-သို့ သွင်း၏
[H0827](#) [H3629](#) [H0935](#)

မျဉ်းတတ်တို့ကိုလည်း၊ ငါ့ကျောက်ကပ်ကို ခွင်း စတော်မူ၏။

14
ႃႃႃ **ႃႃ** **ႃႃႃႃႃ** **ႃႃႃ** **ႃႃႃ** **ႃႃႃ** **ႃႃႃ**
-ထိုနု အလုံးစုံ သူတို့-၏-မျက်ရည်သီချင်း ကျွန်ုပ်-၏-လူတို့ -အလုံးစုံ-ကို ရယ်မောခြ်း ဖခြ်းခဲပါ၏
[H3117](#) [H3605](#) [H5058](#) [H3605](#) [H7814](#) [H1961](#)

ငါသည်ငါ၏လူတို့တွင် ကဲ့ရဲ့စရာအကခြ်းနှင့် တနုလုံး သီချင်းဆိုစရာအကခြ်း ဖခြ်းပါသည်တကား။

15
ႃ : **ႃႃႃႃ** **ႃႃႃႃ** **ႃႃႃႃႃ** **ႃႃႃႃႃ**
လေးခါး ပခြ်းဝစ၏ -ခါးသီးတို့-၌ ခါးသီးကခြ်းရာတို့-ဖခြ်းချကျေးမူ၏
[H3939](#) [H7301](#) [H4844](#) [H7646](#)

ခါးသောဆေးနှင့်ငါ့ကိုဖခြ်း၍၊ ဒါနုနှင့်ယစ်မူး စတော်မူ၏။

16
ႃႃႃႃ **ႃႃႃႃႃ** **ႃႃႃ** **ႃႃႃႃ** **ႃႃႃႃ**
-ပခြ်း-၌ ဖိနှင့်ကျစ၏ ကျွန်ုပ်-၏-သွားတို့ -ကျောက်ခဲကဲ့သို့-၌ -နှင့်-ချိုး၏
[H0665](#) [H3728](#) [H8127](#) [H2687](#) [H1638](#)

ကျောက်စရစ်ကိုကျွေး၍ ငါ့သွားတို့ကို ချိုးတစ် မူ၏။ မီးဖိုပြင်နှင့် ဖုံးတစ်မူ၏။

: **ၵၵၵၵ** ၵၵၵၵ ၵၵၵၵ ၵၵၵၵၵၵ ၵၵၵၵၵၵ ၵၵၵၵၵၵ 17
ကောင်းမှု မလှူပေး၏ ကျွန်ုပ်-၏-စိတ်ဝိညာဉ် -နီးလည်ခြင်း-မှ -နှင့်-စွန့်ပယ်၏
[H5382](#) [H5315](#) [H7965](#)

ငါ၏ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာ ရွှေ့တစ်မူ သဘောကြောင့်၊ ငါသည် မငှာလောအကကြောင်းကို မလှူပေး ၏။

ၵ : **ၵၵၵၵ** ၵၵၵၵၵၵ ၵၵၵၵ ၵၵၵၵ ၵၵၵၵ ၵၵၵၵ 18
-ယဟေဓဝါ-မှ -နှင့်-ကျွန်ုပ်-၏-မျှော်လင့်ခြင်း ကျွန်ုပ်-၏-ခွန်အား ပျက်ဆီး၏ -နှင့်-ပြော၏
[H3068](#) [H8431](#) [H5331](#) [H0006](#) [H0559](#)

သို့ဖြစ်၍၊ ငါသည် ထာဝရဘုရားရှုစေတော်၌ အစွမ်းသတတ်နှင့် မြင်လင်စရာအကကြောင်း ပျက်လပေပြု ဆိုရ၏။

: **ၵၵၵၵ** ၵၵၵၵ ၵၵၵၵၵၵ ၵၵၵၵ ၵၵၵၵ ၵၵၵၵ 19
-နှင့်-အဆိပ် လေးခါး -နှင့်-ကျွန်ုပ်-၏-လှည့်လည်ခြင်း ကျွန်ုပ်-၏-ဆင်းရဲခြင်း အမှတ်ရပါ
[H7219](#) [H3939](#) [H4788](#) [H6040](#) [H2142](#)

အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြိခြင်းကို၎င်း၊ ဒေါနနှင့် သည်းခံခြင်းအရည်ကို၎င်း အောက်မေ့တစ်မူပါ။

: **ၵၵၵၵ** ၵၵၵၵ) **ၵၵၵၵ** (ၵၵၵၵ ၵၵၵၵ ၵၵၵၵ ၵၵၵၵ 20
ကျွန်ုပ်-၏-စိတ်ဝိညာဉ် -ကျွန်ုပ်-အပေါ်-၌ -နိုင်ချ -နှင့်-နိုင်ချ၏ အမှတ်ရ၏ အမှတ်ရခြင်း
[H5315](#) [H7743](#) [H7743](#) [H2142](#) [H2142](#)

ကေန်အမှန်အောက်မေ့တစ်မူလိမ့်မည်။

ၵ : **ၵၵၵၵ** ၵၵ ၵၵ ၵၵ ၵၵ ၵၵ ၵၵ ၵၵ 21
မျှော်လင့်မည် ထို-ကကြောင့် -အပေါ်-၌ ကျွန်ုပ်-၏-နှလုံး -သို့ ပြန်အမှတ်ရမည် ဤအရာကို
[H3176](#) [H0413](#) [H7725](#) [H2063](#)

ထိုသို့အကျွန်ုပ်၏ စိတ်နှလုံးသည် ဆင်ခြင်၍ သတိရသောအခါ မြင်လင်စရာအခွင့်ရှိပါ၏။

ၵၵ ၵၵ ၵၵ ၵၵ ၵၵ ၵၵ ၵၵ ၵၵ ၵၵ 22
ကုန်ခဲ့ မ -အကကြောင်းမူကား ကုန်က ၵ ၵ -အကကြောင်းမူကား ယဟေဓဝါ ကျွေးငှားတို့
[H3615](#) [H3808](#) [H8552](#) [H3808](#) [H3068](#)

: **ၵၵၵၵ**
သူ-၏-ကရုဏာတော်

ထာဝရဘုရားသည် သနားတစ်မူ၍ ကရုဏာ တစ်သည် မကုန်သဘောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနကေ၏။

: **ၵၵၵၵၵၵ** ၵၵၵ ၵၵၵၵၵၵ ၵၵၵၵၵၵ ၵၵၵၵၵၵ 23
ကိုယ်တော်-၏-သစ္စာတော် ကြီးမြတ်၏ -နံနက်တိုင်း-၌ အသစ်ဖွဲ့၏
[H0530](#) [H1242](#) [H2319](#)

နံနက်တိုင်းကရုဏာတော်အသစ်ကို ခံရက၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။

: **ၵၵ** ၵၵၵၵ ၵၵ ၵၵ ၵၵၵၵ ၵၵၵၵ ၵၵၵၵ ၵၵၵၵ 24
သူ-ကို မျှော်လင့်မည် ထို-ကကြောင့် -အပေါ်-၌ ကျွန်ုပ်-၏-စိတ်ဝိညာဉ် ပြော၏ ယဟေဓဝါ ကျွန်ုပ်-၏-အဖို့
[H3176](#) [H5315](#) [H0559](#) [H3068](#)

ငါ့ဝိညာဉ်၏ သဘာဝဟူမူကား၊ ထာဝရဘုရား သည် ငါ၏အဘို့ ဖြစ်တော်မူ၏။ ထိုကမ္ဘာကို ကိုယ်တော် ကို ငါမမြင်လင့်ပါ၏။

: **ገጠጠ** **ሠጋጎ** **ገጠጠ** **ገጠጠ** **ገጠጠ** 25
ရှာဖွေသူ **-စိတ်ဝိညာဉ်-ကို** **-သူ-ကို-မျှော်လင့်သူ-ကို** **ယဟေဆေါ** **ကောင်းမှု**
[H1875](#) [H5315](#) [H3068](#)

ကိုယ်တော်ကို မမြင်လင့်သောသူနှင့် ကိုယ်တော် ကို ရှာသောသူ၏ စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုပြန်မူ၏။

: **ገጠጠ** **ገጠጠ** **ገጠጠ** **ገጠጠ** **ገጠጠ** 26
ယဟေဆေါ **-ကယ်တင်ခြင်း-ကို** **-နှင့်-တိတ်ဆိတ်စွာ** **-နှင့်-မျှော်လင့်၏** **ကောင်းမှု**
[H3068](#) [H8668](#) [H1748](#) [H3175](#)

ကယ်တင်တော်မူမည်ဟု မမြင်လင့်လျက်၊ ငါ့မြင်စွာ စောင့်၍ နှုတ်တောင်း၏။

ገጠጠ : **ገጠጠ** **ገጠጠ** **ገጠጠ** **ገጠጠ** **ገጠጠ** 27
-သူ-၏-လူငယ်ဘဝ-၌ **ထမ်းပိုး** **ထမ်းမညသ** **-အကခြင်းမူကား** **-ယောက်ျား-ကို** **ကောင်းမှု**
[H5923](#) [H5375](#) [H1397](#)

လူသည်အသက်ပျံ့စဉ်အခါ ထမ်းဘိုးကို ထမ်း ကောင်း၏။

: **ገጠጠ** **ገጠጠ** **ገጠጠ** **ገጠጠ** **ገጠጠ** 28
-သူ-အပေါ်-၌ **ထမ်းတင်၏** **-အကခြင်းမူကား** **-နှင့်-တိတ်ဆိတ်နပေါစေ** **တစ်ကိုယ်တည်း** **ထိုင်ပါစေ**
[H5190](#) [H0910](#) [H3427](#)

ထမ်းဘိုးကို တင်တော်မူသောကမ္ဘာနှင့် တယောက်တည်းထိုင်၍ ငါ့မြင်စွာနစေ။

: **ገጠጠ** **ገጠጠ** **ገጠጠ** **ገጠጠ** **ገጠጠ** 29
မျှော်လင့်ခြင်း **ရှိ** **ချင်း** **သူ-၏-နှုတ်** **-မမြဲဖုန်း-၌** **အပ်နှင်းပါစေ**
[H3426](#) [H0194](#) [H6310](#) [H6083](#) [H5414](#)

မမြင်လင့်စရာအခွင့်ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက်၊ မိမိနှုတ်ကို မမြဲဖုန်းကပ်စေ။

ገጠጠ : **ገጠጠ** **ገጠጠ** **ገጠጠ** **ገጠጠ** **ገጠጠ** 30
-ကိုက်ကွဲခြင်း-၌ **သူ၏** **ပါး** **-သူ-ကို-ရိုက်သူ-ကို** **အပ်နှင်းပါစေ**
[H2781](#) [H7646](#) [H3895](#) [H5221](#) [H5414](#)

ရိုက်သောသူအား မိမိပါးကိုပေး၍၊ ကွဲပစ်ခြင်းဖြင့် ပြန်ပေးပေးစေ။

: **ገጠጠ** **ገጠጠ** **ገጠጠ** **ገጠጠ** **ገጠጠ** 31
သခင် **-ထာဝရ-ကို** **စွန့်ပယ်မညသ** **မ** **-အကခြင်းမူကား**
[H0136](#) [H5769](#) [H3808](#)

အကခြင်းမူကား၊ ထာဝရဘုရားသည် အစဉ်စွန့်ပစ်တော်မူတတ်။

ገጠጠ **ገጠጠ** **ገጠጠ** **ገጠጠ** **ገጠጠ** 32
-အများအပြားကဲ့သို့ **-နှင့်-သနားနာ၏** **ဝမ်းနည်းစေခဲ့သော်လည်း** **-အကယ်၍** **-အကခြင်းမူကား**
[H7230](#) [H7355](#) [H3013](#)
) : ገጠጠ (ገጠጠ
သူ-၏-ကျေးဇူးတို့ **သူ-၏-ကျေးဇူးတို့**

ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော် များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည်။

ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရားသခင် ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကကြွကြွန်အံ့။

ဝ : ဘုဂံဝု နံ ကုဏ ဝါဘုဝါ ဝါပုဗု ဝါဂု 42
— ခွင့်လွတ်ခဲ့ မ ကိုယ်တော် -နှင့်-ပုန်ကန်ခဲ့၏ ပဖြဲမှားခဲ့၏ ကျွန်ုပ်တို့
H5545 H3808 H4784 H6586 H5168

အကျွန်ုပ်တို့သည် ပဖြဲမှား ပုန်ကန်မိပါပီ။ ကိုယ်တော်သည် အပဖြဲလွတ်တော်မူပါ။

: ဘုဂံဝု နံ ဘုဂံဝု ဝါဘုဝါ ဝါပုဗု ဝါဂု 43
သနားနာခဲ့ မ သတ်၏ -နှင့်-လိုက်နှင့်၏ -အမျက်တော်-၌ ဖုံးတော်မူ၏
H2550 H3808 H2026 H7291 H0639

အမျက်တော်ထွက်၍ မျက်နှာလွှဲတော်မူ၏။ တဖန်အကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲ ကွပ်မျက် တော်မူ၏။

: ကံ့ခု ဝါပုဗု ဝါ ဝါပုဗု ဝါဂု 44
ဆုတောင်းပတ်ထာနခေငြီး -ဖဖြဲ-မှ ကိုယ်တော်-ကို -တိမ်တိုက်-၌ ဖုံးတော်မူ၏
H8605 H6051

အကျွန်ုပ်တို့ ပဌနာစကားသည် အထံတော်သို့ မပေါက်နိုင်အောင်၊ မိုဗ်းတိမ်ဖဖြဲကိုယ်ကို ကွယ်ကာ တော်မူ၏။

ဝ : ဝါပုဗု ဝါပုဗု ဝါပုဗု ဝါပုဗု ဝါပုဗု 45
— -ထိုလူမျိုးတို့ -အလယ်-၌ ကျွန်ုပ်တို့-ကိုထားမညဿ -နှင့်-စကပြားခဲ့သူ အညစ်မှခံရသူ
H7130 H3973 H5501

အကျွန်ုပ်တို့ကိုလူမျိုးတို့တွင် လှည်းပစ်သော တန်မကြံချေး အမှိုက်ကဲ့သို့၎င်း၊ ရွံစရာအရာကဲ့သို့၎င်း ဖဖြဲစတော်မူ၏။

: ဝါပုဗု ဝါပုဗု ဝါပုဗု ဝါပုဗု ဝါပုဗု 46
ကျွန်ုပ်တို့-၏-ရန်သူတို့ အလုံးစုံ သူတို့-၏-နှုတ် -ကျွန်ုပ်တို့-အပေါ်-၌ ဖဖြဲကကြိ
H0341 H3605 H6310 H6475

ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တဘက်၌ နှုတ်ကိုဖဖြဲကပြါ၏။

: ဝါပုဗု ဝါပုဗု ဝါပုဗု ဝါပုဗု ဝါပုဗု 47
-နှင့်--ထိုကျိုးကွဲခြင်း -ထိုပျက်ဆီးခြင်း ကျွန်ုပ်တို့-ကို ရှိခဲ့ -နှင့်-ကျိုးခြင်း ကကြိခွဲခြင်း
H7667 H7612 H1961 H6354 H6343

အကျွန်ုပ်တို့သည် ကကြိလန်ဘွယ်သော အရာထဲသို့၎င်း၊ တွင်းထဲသို့၎င်း၊ သုတ်သင်ပယ်ရှင်း ပျက်ဆီးခြင်းထဲသို့၎င်း ရောက်ကပြါပီ။

ဝ : ဝါပုဗု ဝါပုဗု ဝါပုဗု ဝါပုဗု ဝါပုဗု 48
— ကျွန်ုပ်-၏-လူတို့ -သမီး ကျိုးကွဲခြင်း -အပေါ်-၌ ကျွန်ုပ်-၏-မျက်စိ စီးကျ၏ ရေ ချောင်း-၏-ရေ
H1323 H7667 H3381 H4325 H6388

ငါ၏လူမျိုးသတို့သမီးပျက်စီးသောကကြိခြင်း၊

: ဝါပုဗု ဝါပုဗု ဝါပုဗု ဝါပုဗု ဝါပုဗု 49
အနားယူခြင်းတို့ -မရှိ-မှ ရပ်နား -နှင့်-မ စီးကျ၏ ကျွန်ုပ်-၏-မျက်စိ
H2014 H0369 H1820 H3808 H5064

ငါမျက်စိသည်မဖြဲရဖဖြဲ၍ စီးလျက်ရှိ၏။

: ဝါပုဗု ဝါပုဗု ဝါပုဗု ဝါပုဗု ဝါပုဗု 50
-ကောင်းကင်-မှ ယဟေဓဝါ -နှင့်-မဖြဲမညဿ ကကြိရ၏ -ထံ-၌
H8064 H3068 H7200 H8259 H5704

ထာဝရဘုရားသည် ကောင်းကင်က ငိုကြွေ၍ ရှုမှတ်တော်မမူမှီတိုင်အောင်၊ ငါ့မျက်ရည်သည် ကျ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ၏။

၀ : ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ 51
— ကျွန်ုပ်-၏-မျှော် ၁၀၀-တို့ -အလုံးစုံ-မှ -ကျွန်ုပ်-၏-စိတ်ဝိညာဉ်-ကို ညှဉ်းစက်၏ ကျွန်ုပ်-၏-မျက်စိ
[H1323](#) [H3605](#) [H5315](#)

ငါ၏မျှော်စင်အပေါင်းတို့အတွက်ကမ္ဘာ၊ ငါ့မျက်စိသည် ငါ့နှလုံးကို ပူစေတတ်၏။

: ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ 52
အကကြောင်းမဲ့စွာ ကျွန်ုပ်-၏-ရန်သူတို့ -ငှက်ကဲ့သို့ အမဲလိုက်၏ အမဲ-၍
[H2600](#) [H0341](#) [H6833](#)

အကကြောင်းမရှိဘဲ ငါ့ကိုရန်ပပြုသောသူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကိုလိုက်၍ ရှာက၏။

: ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ 53
-ကျွန်ုပ်-၌ ကျောက်ခဲ -နှင့်-ပစ်၏ ကျွန်ုပ်-၏-အသက် -တွင်း-၌ ပိတ်ခွဲ၏
[H0068](#) [H3034](#) [H6789](#)

မမြဲတွင်း၌ ငါ့အသက်ကို ဖြတ်၍ ငါ့အပေါ်မှာ ကျောက်ကို တင်ထားက၏။

၀ : ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ 54
— ကျွန်ုပ်၏ ဖြတ်သိမ်းခွဲ၏ ကျွန်ုပ်ပဏ္ဍိတ၏ -လှေ -ကျွန်ုပ်-၏-ခေါင်း-အပေါ်-၌ ရှေ့ လွှမ်း၏
[H1504](#) [H0559](#) [H4325](#) [H6687](#)

ငါ့ခေါင်းကို ရလွှမ်းမိုးသည်ဖြစ်၍၊ ငါသည် ဆုံးရှုံးပီပြု ဆိုရ၏။

: ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ 55
အနက်ဆုံးရာတို့ -တွင်း-မှ ယဟေဓာဝါ ကိုယ်တော်-၏-နာမ် ခေါ်ခွဲ၏
[H8482](#) [H3068](#) [H8034](#) [H7121](#)

အိုထာဝရဘုရား၊ နက်သော မမြဲတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ခေါ်ပါ၏။

ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ 56
-ကျွန်ုပ်-၏-သက်သာခြင်း-ကို ကိုယ်တော်-၏-နားရွက် ဖုံးပါနှင့် မ ကြီးတော်မူ၏ ကျွန်ုပ်-၏-အသံ
[H7309](#) [H0241](#) [H5956](#) [H0408](#) [H8085](#)
: ԵՊԷ
-ကျွန်ုပ်-၏-အော်မြည်ခြင်း-ကို
[H7775](#)

အကျွန်ုပ်ခေါ်သံကို ကြီးတော်မူသည်ဖြစ်၍၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။

၀ : ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ 57
— ကကြောက်ပါနှင့် မ မိန့်တော်မူ၏ ကျွန်ုပ်ခေါ်သော -နေ-၌ ချဉ်းကပ်တော်မူ၏
[H3372](#) [H0408](#) [H0559](#) [H7121](#) [H3117](#) [H7126](#)

အကျွန်ုပ်သည် ကိုယ်တော်ကို ဟစ်ခေါ်သော အခါ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍၊ မကြောက်နှင့် ဟု မိန့်တော်မူပါ။

ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ ԵՊԷ 58
ရှေးနှုတ်တော်မူ၏ ကျွန်ုပ်-၏-အသကဿ ကျွန်ုပ်-၏-စိတ်ဝိညာဉ်-၏-အမှတ်တို့ သခင် ခေါင်းခံတော်မူ၏
[H5315](#) [H7379](#) [H0136](#) [H7378](#)
: ԵՊԷ
ကျွန်ုပ်-၏-အသကဿ

အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အသက်နှင့် ဆိုင်သောအမှုကိုစောင့်၍ ရွေးနှုတ်တော်မူပါ။

: ယုဒနာမ [H4941](#) ဂဗုဒနာမ [H8199](#) ဘိက္ခုနာမ [H5792](#) ဂရုဂါ [H3068](#) ဂရုအာ [H7200](#) 59
ကျွန်ုပ်-၏-တရားပီ တရားစီရင်တော်မူပါ ကျွန်ုပ်-၏-မတရားခြင်း ယဟေဓဝါ မငြိတော်မူ၏

အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် ခံရသော ညှဉ်းခဲခြင်းကို မငြိတော်မူပါ။ အကျွန်ုပ်အဘို့ တရားစီရင်တော်မူပါ။

ဝ : ယုံ ဝဗုဒနာမ [H4284](#) -လဲ ဝဗုဒနာမ [H5360](#) -လဲ ဂရုအာ [H7200](#) 60
- ကျွန်ုပ်-ကို သူတို့-၏-ကံဖြည့်ချက်တို့ အလုံးစုံ သူတို့-၏-လက်စားခြင်း အလုံးစုံ မငြိတော်မူ၏

သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးသမျှနှင့် မကောင်းသော အကံရှိသမျှကို ကိုယ်တော်မငြိတော်မူပါ။

: ယုံ ဝဗုဒနာမ [H4284](#) -လဲ ဂရုဂါ [H3068](#) ဝဗုဒနာမ [H2781](#) ဂရုအာ [H8085](#) 61
-ကျွန်ုပ်-အပေါ်-၌ သူတို့-၏-ကံဖြည့်ချက်တို့ အလုံးစုံ ယဟေဓဝါ သူတို့-၏-ကိုက်ကွဲခြင်း ကြိုးတော်မူ၏

အိုထာဝရဘုရား၊ သူတို့ကဲ့ရဲ့သောအကံခြင်း နှင့်မကောင်း သောအကံရှိသမျှကို၎င်း၊

: ဝါဂါ [H3117](#) -လဲ ယုံ ဝဗုဒနာမ [H1902](#) -လဲ ဂရုဂါ [H3068](#) ဂရုအာ [H8193](#) 62
-ထိုနဖု အလုံးစုံ -ကျွန်ုပ်-အပေါ်-၌ -နှင့်-သူတို့-၏-စဉ်းစားခြင်း ကျွန်ုပ်-၏-ရန်ဘက်တို့-ကို နှုတ်ခမ်းတို့

အကျွန်ုပ်တဘက်၌ ထသောသူတို့၏ အပစ်တင် ခြင်း၊ အကျွန်ုပ်တဘက်၌ တနုလုံးကံဖြည့်ခြင်းကို၎င်း ကိုယ်တော်ကပြီးတော်မူပါ။

: ဝဗုဒနာမ [H4485](#) ဂရု [H0589](#) ဂဗုဒနာမ [H5027](#) ဝဗုဒနာမ [H7012](#) ဝဗုဒနာမ [H3427](#) 63
သူတို့-၏-မျက်ရည်သင်္သါချင်း ကျွန်ုပ်သည် ကံဖြည့်တော်မူပါ -နှင့်-သူတို့-၏-ထခြင်း သူတို့-၏-ထိုင်ခြင်း

ဝ
—

သူတို့ထိုင်ခြင်း၊ ထခြင်းကိုကံဖြည့်တော်မူပါ။ အကျွန်ုပ်သည် သူတို့သီချင်းဆိုစရာအကံခြင်းဖွဲ့ပါ၏။

: ဝဗုဒနာမ [H3027](#) ဂဗုဒနာမ [H4639](#) ဂရုဂါ [H3068](#) ဂရုအာ [H1576](#) ဝဗုဒနာမ [H7725](#) 64
သူတို့-၏-လက်တို့ -အလုပ်ကဲ့သို့ ယဟေဓဝါ အကျိုးအကျိုး သူတို့-ကို ပန်အပ်မညသော

အိုထာဝရဘုရား၊ သူတို့ကျင့်သော အကျင့်နှင့် အလျောက်အကျိုးအပစ်ကို ဆပ်ပေးတော်မူပါ။

: ဝဗုဒနာမ [H1992](#) ဂရုအာ [H8381](#) ဝဗုဒနာမ [H4044](#) -လဲ ဝဗုဒနာမ [H1992](#) ဂရုအာ [H5414](#) 65
သူတို့-ကို ကိုယ်တော်-၏-ကျိန်ကျ နှလုံး နှလုံး-၏-မိုင်းတိုက်ခြင်း သူတို့-ကို ပေးမညသော

သူတို့စိတ်နှလုံးကိုခိုင်မာစေ၍ ကျိန်တော်မူပါ။

: ဂရုဂါ [H3068](#) ဂရုအာ [H8064](#) ဂရုအာ [H8478](#) ဝဗုဒနာမ [H8045](#) ဂရုအာ [H0639](#) ဂရုအာ [H7291](#) 66
ယဟေဓဝါ ကောင်းကင်တို့ -အောက်-မှ -နှင့်-သူတို့-ကိုဖျက်ဆီးမညသော -အမျက်တော်-၌ လိုက်နှင့်မညသော

ခ
—

| အမျက်တစ်ထွက်၍ သူတို့ကို ညှဉ်းဆဲသဖြင့်၊ ထာဝရဘုရား၏ မိုဃ်းကောင်းကင်အောက်မှ သုတ်သင် ပယ်ရှင်းတော်မူပါ။